

הַקְּטָנוֹת	הַבְּבוּשָׁה	תָּבֵן	אֲרָמֵי	בַּיָּד	מִקְרָבֶיךָ	לִלְקַחְתָּ	הַמַּחְ	4
-ထို-ကိုးစား-သေ	ဘဝဘဝ	-ထို-သမီး-	ချိုင်-သင်	ဘ	-၌-ထို-ချိုင်	ဝါကဠေး-လော	အဘယ်အရာ	
H0982	H7728	H1323	H6010	H2100	H6010		H4100	

: אֵלַי	אִבּוֹ	מִן	הַיְּתָרִים
-သို့-ငါ	လာလော	မည်သူ	-၌-ဘဏ္ဍာတိုက်-သူမ
H0413	H0935	H4310	H0214

ငါ့ထံသို့ အဘယ်ရန်သူရောက်လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိစည်းစိမ်၌ ကိုးစားလျက် ဖောက် ပြန်သောသတို့သမီး၊ သင်သည် ချိုင်တို့၌ အဘယ်ကဠေး ဝါကဠေးသနည်း။ သင်၏ချိုင်သည် အသွေးစီးရာ ဖြစ်လိမ့် မည်။

הַהָרִי	נִגְדָה	אֶמְנָ	קָרָב	אֶלַי	מִבְּ	הַנָּהָר	5
ထာဝရဘုရား	အရှင်ဘုရား	အမိန့်တော်-	ကဠေးခွံခင်း	-အပေါ်-သင်	လာသော	ကဠေးပါ-ငါ	
H3069	H0136	H5002	H6343		H0935	H2009	

נִצְּ	שָׁ	מִתְּ	אֶלַי	לִ	מִבְּ	הַ
-သို့-မျက်နှာ-သူ	လူ	-နှင့်-နှင့်ထုတ်ခံရ၏	ပတ်ဝန်းကျင်-သင်	-မှ-ခပ်သိမ်းသော-	ကောင်းကင်ဗိုလ်ခရ	
H6440	H0376	H5080	H5439	H3605		

: דָּ	קָ	וְ
ကဠေး	စုရုံးသော	-နှင့်-မရှိ-
H5074	H6908	H0369

ကောင်းကင်ဗိုလ်ခရသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နသော သူအပေါင်းတို့ကဠေး ကဠေးလန်သော အကဠေးကို သင်၌ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခင်းကို အတည့်အလင်းခံရကမည်။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ။

: הָ	אֶ	וְ	וְ	תָ	בְ	כִ	וְ	6
ထာဝရဘုရား	အမိန့်တော်-	အမှန်	သား-	သိမ်းကျုံးမှ	-ကို	ပြန်လာလော	ထိုကဠေး	-နှင့်-နောက်
H3068	H5002	H5983		H7622	H0853	H7725		

o
o

သို့သော်လည်း၊ သိမ်းသွားခင်းကိုခံရသော အမှန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခွဲဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

הַ	וְ	הַ	וְ	הָ	תָ	הָ	הַ	הַ	7
ပျက်စီး၏	-၌-တမေန	ပညာ	ထပ်မံ	မရှိ-	ကောင်းကင်ဗိုလ်ခရ	ထာဝရဘုရား	မိန့်၏	ဒီ-	-သို့-ဒေ
H0006	H8487	H2451	H5750	H0369		H3068	H0559	H3541	H0123

: מִ	הַ	מִ	הַ
ပညာ-သူတို့	ကဠေး	မိန့်	အက
H2451	H5628	H0995	H6098

ကောင်းကင်ဗိုလ်ခရအရှင် ထာဝရဘုရားသည် ဒေသပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ တမေန ပြည်၌ပညာကုန်သလော။ ပညာသတိရှိသောသူတို့သည် အကမြပေးနိုင်သလော။ သူတို့ဉာဏ်သည် ဆုံးသလော။

אִ	כִ	הָ	יָ	תָ	וְ	וְ	8
ဘေးဒုက္ခ	အကဠေးမူကား-	၇၇	နသောသော	-သို့-နသော-	ပျက်စီး	လှည့်လော	ထွက်ပြေးလော
H0343			H3427	H3427	H6009	H6437	H5127

: וְ	תָ	וְ	וְ
စစ်ဆေး၏	အချိန်	-အပေါ်-သူ	လာ၏
	H6256		H0935

အိုဒေန်မိဉ္ဇူမိဉ္ဇားတို၊ ဆုတ်၍ ပြေးသွားကပြလော့။ နက်နဲသဒေအရပ်၌ နကေပြော့။ သေတေတေရ သဘာဝေး၊ ဆိုးမဒြးကိုခံရသဒေ အချိန်ကို ငါရကော် စမေည်။

הָלַלְתָּ	מִיָּדָיִךְ	אֶת־	תְּהַלְלֵנִי	וְאֶת־	לְ	לְ	וְאֶת־	מִיָּדָיִךְ	אֶת־	9
הָלַלְתָּ	သူခိုး	အကယ်၍	တင်္ဂါ	ကျန်ကဏ္ဍ-လော့	မ-	ရဲ	လာ၏	မိ၂၁	အကယ်၍	
H3915	H1590		H5955	H7604	H3808		H0935	H1219		
							፡፡	፡፡		
							အလုံအလောက်-သူတို့	ပျက်ဆီး-		
							H1767	H7843		

စပျစ်သီးကိုဆွတ်သဒေ သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကဏ္ဍ၊ စကေပြီမိမည် မဟုတ်လော့။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပပြုလောက်အောင်သာ လူယူကပြီမိမည် မဟုတ် လော့။

לָכֵן	לְ	הַ	וְ	אֶת־	וְ	אֶת־	וְ	וְ	וְ	10
လော့	မ-	က	က	-ကို	ထုတ်ဖော်-	အ	အ	အ	အ	
H3201	H3808	H2247	H4565	H0853	H1540	H6215	H0853	H2834	H0589	
					፡፡	፡፡	፡፡	፡፡	፡፡	
					-နှင့်-မရှိ-သူ	-နှင့်-အိမ်နီးချင်း-သူ	အ	ပျိုးစေ့-သူ	ပျက်ဆီး-	
					H0369	H7934	H0251	H2233	H7703	

သေတေ၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနနိုင်အောင် သူကွယ်သဒေရောအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီး ချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျက်ရ လိမ့်မည်။

፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	11
፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	

သင်၌မိဘမရှိသဒေသူငယ်တို့ကို ထားခဲလော့။ ငါစောင့်မမည်။ သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကပြော့။

፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	12
፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	፡፡	

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ခွက်ဖလား ကို မသောက်ထိုက်သဒေ သူတို့သည် အကယ်၍ သောက် ကပြည် မှန်လျှင်၊ သည်အပဖြူကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော့။ မလွတ်ဘဲမနရေ။ စင်စစ်သောက် ရမည်။

သူတို့ပို၍သော အသံကဖြင့် မမြင်ကြလှပေရူး ၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြီးရ၏။

הַיָּהוּ -ရှင်-ဖဖြစ်၏ H1961	הַצָּרָה -အပေါ် H1224	עַל- -အပေါ် H3671	כַּנְּפוֹ အတောင်ပံ-သူ H6566	וַיִּבְרָשׁ -ရှင်-လင်း-တ H1675	וַיִּדְרָה -ရှင်-လင်း-တ H5927	כַּנְּשָׂר -ထို-လင်း-တ H5404	הַגֵּה ကကြွေပါ H2009	22
	ס	ס	הַצָּרָה -အပေါ် H0802	כַּבְּלָה -ထို-ထို H1931	וַיִּבְרָשׁ -ထို-ထို-နှစ် H3117	וַיִּבְרָשׁ -ထို-ထို-နှစ် H0123	וַיִּבְרָשׁ -ထို-ထို-နှစ် H1368	בָּ -ထို-ထို-နှစ် H0123

ရန်သူသည် တက်၍ ရှုလင်းတကဲ့သို့ပျံလျက်၊ ဗောဓရမျိုးကို အတောင်တို့နှင့် ဖြန့်ပေးလိမ့်မည်။ ထိုနှစ်၌ ဧဒုံပြင်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခင်း ဝဒေနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။

וַיִּבְרָשׁ -ရှင်-လင်း-တ H4127	וַיִּבְרָשׁ -ရှင်-လင်း-တ H8085	וַיִּבְרָשׁ -ရှင်-လင်း-တ H8052	כִּי- အကကြောင်းမူကား- H0774	וַיִּבְרָשׁ -ရှင်-လင်း-တ H2574	וַיִּבְרָשׁ -ရှင်-လင်း-တ H0954	וַיִּבְרָשׁ -ရှင်-လင်း-တ H1834	23
			וַיִּבְרָשׁ -ရှင်-လင်း-တ H3201	וַיִּבְרָשׁ -ရှင်-လင်း-တ H3808	וַיִּבְרָשׁ -ရှင်-လင်း-တ H8252	וַיִּבְרָשׁ -ရှင်-လင်း-တ H1674	וַיִּבְרָשׁ -ရှင်-လင်း-တ H3220

ဒမသက်မျိုးကို ရည်မှတ်သော စကားဟူမူ ကား၊ ဟာမတ်မျိုးနှင့် အပဒ်မျိုးတို့သည် မကောင်းသော သိတင်းကိုကြီးသောကဖြင့်၊ အရှက်ကဲ့သို့ စိတ်ပျက် လျက်ရှိကကြား။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသော ကဖြင့်၊ ငိုမြိဝပ်ခင်းသို့မရောက်နိုင်။

וַיִּבְרָשׁ -ရှင်-လင်း-တ H0270	וַיִּבְרָשׁ -ရှင်-လင်း-တ H2388	וַיִּבְרָשׁ -ရှင်-လင်း-တ H7374	וַיִּבְרָשׁ -ရှင်-လင်း-တ H5127	וַיִּבְרָשׁ -ရှင်-လင်း-တ H6437	וַיִּבְרָשׁ -ရှင်-လင်း-တ H1834	וַיִּבְרָשׁ -ရှင်-လင်း-တ H7503	24
							וַיִּבְרָשׁ -ရှင်-လင်း-တ H3205

ဒမသက်မျိုးသည် အားလျော့ပျို့ပခြင်းအံ့သော ငှါ ကိုယ်ကိုလှည့်ပျို့တုန်လှုပ်လျက်နု၏။ ဒုက္ခခဆင်းရဲ ကိုငင်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝဒေနာကိုငင်း ခံရ၏။

וַיִּבְרָשׁ -ရှင်-လင်း-တ H4885	וַיִּבְרָשׁ -ရှင်-လင်း-တ H7151	וַיִּבְרָשׁ -ရှင်-လင်း-တ H8416	וַיִּבְרָשׁ -ရှင်-လင်း-တ H8416	וַיִּבְრָשׁ -ရှင်-လင်း-တ H3808	25
--	--	--	--	--	----

အသရရရှိသောမျိုးငါဝမ်းမမြောက်စရာမျိုးသည် အဘယ်ကဖြင့် မကျန်ကင်းရသနည်း။

וַיִּבְרָשׁ -ရှင်-လင်း-တ H4421	וַיִּבְרָשׁ -ရှင်-လင်း-တ H0376	וַיִּבְרָשׁ -ရှင်-လင်း-တ H3605	וַיִּבְרָשׁ -ရှင်-လင်း-တ H7339	וַיִּבְრָשׁ -ရှင်-လင်း-တ H0970	וַיִּבְרָשׁ -ရှင်-လင်း-တ H5307	26
						וַיִּבְרָשׁ -ရှင်-လင်း-တ H3068

သို့ဖြစ်၍၊ ထိုမျိုးသားလုလင်တို့သည် လမ်းမတို့၌ လဲ၍၊ ထိုနှစ်တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကကြွေလိမ့်မည်။

וַיִּבְרָשׁ -ရှင်-လင်း-တ H1130	וַיִּבְרָשׁ -ရှင်-လင်း-တ H0759	וַיִּבְרָשׁ -ရှင်-လင်း-တ H0398	וַיִּבְრָשׁ -ရှင်-လင်း-တ H1834	וַיִּבְრָשׁ -ရှင်-လင်း-တ H2346	וַיִּבְრָשׁ -ရှင်-လင်း-တ H0784	27
--	--	--	--	--	--	----

-[လဲ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) 32
 -[သို့-အပ်သိမ်းသေ-](#) [နှင်း-ကွဲလွင့်စေ-](#) [-သို့-လူယူရာ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#) [ဝါ](#)
[H3605](#) [H2219](#) [H7998](#) [H4735](#) [-နှင်း-လူအုပ်](#) [H0957](#) [H1581](#) [-နှင်း-ဖွဲ့၏](#) [H1961](#)

-[အမိန့်တော်-](#) [အမိန့်တော်](#) [အမိန့်တော်](#) [အမိန့်တော်](#) [အမိန့်တော်](#) [အမိန့်တော်](#) [အမိန့်တော်](#) [အမိန့်တော်](#) [အမိန့်တော်](#) [အမိန့်တော်](#)
[H5002](#) [H0343](#) [H0853](#) [H0935](#) [H5676](#) [H3605](#) [H6285](#) [H7112](#) [H7307](#)

:[ဂ](#)
 ထာဝရဘုရား
[H3068](#)

သူတို့ကုလားအုပ်အစရှိသော တိရစ္ဆာန်အပေါင်း တို့သည် လူယူရာဖွဲ့ကပြီမည်။ ပါးမုန်းကိုရိတ်တတ် သော
 လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပေးစေမည်။ အရပ်ရပ် တို့မှ သူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။

-[ထို](#) [ထို](#) [ထို](#) [ထို](#) [ထို](#) [ထို](#) [ထို](#) [ထို](#) [ထို](#) [ထို](#) 33
 ထိုမှာ [န](#)
[H8033](#) [H3427](#) [H3808](#) [H5769](#) [H5704](#) [အကုန်အပတ်](#) [အကုန်အပတ်](#) [အကုန်အပတ်](#) [အကုန်အပတ်](#) [အကုန်အပတ်](#)
[H4583](#) [H2674](#) [H1961](#)

:[ဂ](#)
 လူသား
[H0120](#)

ဟာဖော်ပြသည် မြေခွေးနုရော၊ လူဆိတ်ညံ ရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနုရော။ လူသားတစ် တယောက်မျှမနုရော။ လူသားတစ်
 တယောက်မျှနုရော မကျရ။

-[တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) 34
 တ [တ](#)
[H7225](#) [H0413](#) [H5030](#) [H3414](#) [H0413](#) [H3068](#) [H1697](#) [H1961](#)

:[ဂ](#)
 -[သို့-မိန့်-](#) [ယူအ](#) [ရှင်ဘုရင်-](#) [ဒေဝကံ](#) [တဝါ](#)
[H0559](#) [H3063](#) [H4428](#) [H6667](#) [H4438](#)

ယုဒရှင်ဘုရင် ဒေဝကံမင်းနန်းစံစက၊ လေပပြင် ကို ရည်မှတ်သော ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ပရောဖက်ယရေမိသို့
 ရောက်လာ၍၊

-[တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) [တ](#) 35
 တ [တ](#)
[H7225](#) [H7198](#) [H0853](#) [H7665](#) [H2009](#) [H3068](#) [H0559](#) [H3541](#)

:[ဂ](#)
 ထာဝရဘုရား
[H1369](#)

ကောင်းကင်ဗိုလ်ခရီးအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ လေ၏လေးတည်းဟူသော သူ၏ အစွမ်းသတုတိအထွင်အမြတ်ကို
 ငါချီးမည်။

